



**BURMESE BUDDHIST SOCIETY, BC**

**6700 NO . 4 ROAD, RICHMOMD, B.C V6Y 2S9**

**☎ 604 207 0068 : ✉ BUDDHARAMSIBC@GMAIL.COM**



**JULY 19, 2014**

မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ နှစ်ပတ်လည်အစည်းအဝေးပွဲကို ဇူလိုင်လ(၅) ရက်နေ့က

ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းတွင် ကျင်းပနိုင်ခဲ့ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည် ကနေဒါနိုင်ငံ၊ ဘီစီပြည်နယ်တွင်ရှိသော မြန်မာဗုဒ္ဓဘာသာ လူမျိုးများ ဘာသာရေး၊ လူမှုရေးများကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရန်၊ အကူအညီပေးနိုင်ရန် ဖွဲ့စည်းတည်ထောင်ထားသော ဘာသာရေးအဖွဲ့အစည်းဖြစ်ပါသည်။

နှစ်စဉ်နှစ်တိုင်း ၊ ဘာသာရေးပွဲတော်များ၊ မြန်မာ့ဗုဒ္ဓဘာသာ ရိုးရာယဉ်ကျေးမှု ရှင်ပြုနားသအလှူတော်မင်္ဂလာများ၊ ဗန်ကူးဘားရောက် မြန်မာကလေးငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၊ မြန်မာသင်တန်းများကို ဖွင့်လှစ်ကာ နှစ်စဉ်နှစ်တိုင်း ဆုပေးပွဲနှင့်သင်တန်းဆင်းပွဲများ ကျင်းပလျက်ရှိပါသည်။

ဒီနှစ်တွင်ဗန်ကူးဘားရောက် မြန်မာဗုဒ္ဓဘာသာလူငယ်များမှ(၁၂ )တန်းအောင်ပြီး ကောလိပ်/ တက္ကသိုလ်သွားမည့် လူငယ်များအတွက် ပညာရေးထောက်ပံ့ရေးအစီအစဉ်ပါ တိုးချဲ့ဆောင်ရွက်နိုင်ရန် အသင်းနာယကလူကြီးများနှင့်ဒါရိုက်တာများမှ စီစဉ်လျက်ရှိပါသည်။

၂၀၁၄-ခုနှစ်တွင် ထူးခြားစွာ ကနေဒါနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဒေါက်တာစင်သီယာမောင် အဖွဲ့နှင့်တွေ့ပွဲဗန်ကူးဘားရောက်မြန်မာမိသားစုများတွေ့ဆုံကာ၊ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များ တွေ့ဆုံဆွေးနွေးဖြစ်ပြီ ဗန်ကူးဘားရောက် မြန်မာမိသားစုများမှ တတ်နိုင်သလောက် လိုအပ်သော အထောက်အပံ့များကို ပေးနိုင်ခဲ့ပါသည်။

**အလှည့်ကျတာဝန်ထမ်းဆောင်**

မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည်၊ အသင်းသားများနှင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အသင်းဒါရိုက်တာ အလုပ်အမှုဆောင်များသည်လည်း အလှည့်ကျ စေတနာဝန်ထမ်းများသာဖြစ်ပါသည်။



BURMESE BUDDHIST SOCIETY, BC

6700 NO . 4 ROAD, RICHMOMD, B.C V6Y 2S9

☎ 604 207 0068 : ✉ BUDDHARAMSIBC@GMAIL.COM



၂၀၁၅-ခုနှစ်တွင် အသင်းကြီး၏ လုပ်ငန်းဆောင်တာများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊  
“တစ်ဦးဆောင်သော်မရ တစ်သောင်းဆောင်သော်ရ၏” ဆိုရိုးစကားအတိုင်း အသင်းကြီး၏  
အနာဂတ်ရည်မှန်းချက်များ လွယ်ကူမြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက်လည်းကောင်း  
အသင်းဒါရိုက်တာများ အလှည့်ကျတာဝန်ထမ်းဆောင်မည်ဖြစ်ပြီး  
တိုးချဲ့ဖွဲ့စည်းမည့် အောက်ဖော်ပြပါအလုပ်အမှုဆောင်အဖွဲ့များတွင်လည်းမည်သူမဆို ကုသိုလ်ပါဝင်ကာ  
စေတနာဝန်ထမ်းအဖြစ်ဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်။

**တိုးချဲ့ဖွဲ့စည်းမည့် အလုပ်အမှုဆောင်အဖွဲ့များ**

၁) နာယကလူကြီးများ

၂) အထူးအကြံပေးအဖွဲ့

၃) ဒါရိုက်တာများ

၄) စာရင်းစစ်အဖွဲ့

၅) ပြုပြင်ထိမ်းသိမ်းရေးနှင့်ပွဲတော်ပြင်ဆင်ရေးအဖွဲ့

၆) ကျောင်းဆွမ်းကွမ်းဝေယျာဝစ္စ

၇) ဘဏ္ဍာငွေရှာဖွေရေး

၈) သတင်းနှင့်ပြန်ကြားရေး

၉) ပညာရေး



**BURMESE BUDDHIST SOCIETY, BC**

**6700 NO . 4 ROAD, RICHMOMD, B.C V6Y 2S9**

**☎ 604 207 0068 : ✉ BUDDHARAMSIBC@GMAIL.COM**



အထက်ဖော်ပြပါ အဖွဲ့များတွင် မိမိတို့ပါဝင်ကုသိုလ်ယူနိုင်သော အဖွဲ့တွင် ပါဝင်ကုသိုလ်ယူဖို့ ဖိတ်ကြားအပ်ပါသည်။

### **အသင်းကြီး၏ လုပ်ဆောင်ချက်အကျဉ်းချုပ်**

အသင်းကြီးသည် ငါးနှစ်သက်တမ်းသို့တိုင်းသို့ရောက်ရှိခဲ့ပါပြီ။ အသက်တမ်းအရ နုနယ်သေးသော်လည်း အသင်းကြီး၏ ဘာသာရေး၊ လူမှုရေး လုပ်ဆောင်ချက်မှာ ထူးကဲစွာ အောင်မြင်မှုများရှိပါသည်။

- အသင်းတည်နေရာကို ဖန်းတီးနိုင်ခဲ့သည်
- အသင်းသားများနှင့်အလှူရှင်များအတွက် ကနေဒါအစိုးရ၏

အခွန်ကင်းလွတ်ခွင့်ကို ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။

- နှစ်စဉ်နှစ်တိုင်း မြန်မာအဘိုးအဘွားများအား ၊ ကန်တော့နိုင်ခဲ့သည်။
- ကလေးငယ်များအတွက် ဓမ္မသင်တန်း ဖွင့်ပေးနိုင်ခဲ့သည်။
- အဘိဓမ္မာသင်တန်းကို ပို့ချပေးနိုင်ခဲ့သည်။
- အသင်းတည်နေရာပုဒ္ဂိုလ်သီကျောင်းတွင် နေရာများတိုးချဲ့ခြင်း၊

အများသုံးသန့်သန့် စင်ခန်းများတိုးချဲ့ခြင်းသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ခဲ့သည်။



BURMESE BUDDHIST SOCIETY, BC

6700 NO . 4 ROAD, RICHMOMD, B.C V6Y 2S9

☎ 604 207 0068 : ✉ BUDDHARAMSIBC@GMAIL.COM



**အနာဂတ်လုပ်ဆောင်ရန်နှင့်ရည်မှန်းချက်ပန်းတိုင်များ**

ပြည်ပတိုင်းပြည်တွင် ပထမဆုံးခြေချသော အသင်းခေါင်ဆောင်များနှင့်အသင်းသားများအဖို့ တာဝန်များကားကြီးမားလှပေသည်။

၆ မြန်မာပြည်တွင် ကျန်ရှိသော မိဘ၊ဆွေးမျိုးသားချင်းများ၏ တာဝန်

၆ မိသားစုတာဝန်

၆ လူမှုရေး တာဝန် အားဖြင့် ဝန်ထုပ်သုံးခုကို တချိန်တည်းထမ်းထားရလေသည်။

ထိုဝန်ထုပ်ဝန်ပိုးများမှ အနည်းမျှ သက်သာစေရန် မြန်မာဗုဒ္ဓဘာသာအသင်းနှင့်အသင်းဝင်းများ စုပေါင်းပြီး မိမိရင်သွေးငယ်များအတွက် ပညာရေးအတွက်ထောက်ပံ့ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။ ထိုအစီအစဉ်ကိုလည်း အောင်မြင်စေရန် အကြံအစည်းများ အကူးအညီများ ပေးကာ အားလုံးပါဝင်ဆောင်ရွက်ဖို့ ပန်ကြားအပ်ပါသည်။

· မြန်မာဗုဒ္ဓဘာသာအသင်းနှင့်အသင်းဝင်းများ စုပေါင်းပြီး မိမိရင်သွေးငယ်များအတွက် ပညာရေးထောက်ပံ့မှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။ ထိုအစီအစဉ်ကိုလည်း အောင်မြင်စေရန် အကြံအစည်းများ အကူးအညီများ ပေးကာ အားလုံးပါဝင်ဆောင်ရွက်ဖို့ ပန်ကြားအပ်ပါသည်။



**BURMESE BUDDHIST SOCIETY, BC**

**6700 NO . 4 ROAD, RICHMOMD, B.C V6Y 2S9**

**☎ 604 207 0068 : ✉ BUDDHARAMSIBC@GMAIL.COM**



- အသင်းကြီး၏ မောဂိတ်သက်တမ်းမှာ(၅) နှစ်ပြည့်ခဲ့လေပြီ၊ ဒီနှစ်တွင် မောဂိတ်သက်တမ်း အပြောင်းအလဲ လုပ်ရန်ကျန်ရှိနေပါသေးသည်။
- လောလောဆယ် အသင်းကြီးမှာ စေတနာရှင် ကိုလှဖေနှင့်+မလေးလေးနွယ်တို့မှ လက်မှတ်ထိုးကာ တာဝန်ယူထားပါသည် ထိုတာဝန်ကိုလည်း အသင်းကြီးမှ လွှဲပြောင်းတာဝန်ယူဖို့ ရှိပါသည်။
- အသင်းဝင်များ တိုးပွားလာသည်နှင့်အမျှ ၊ ဘာသာရေးအခမ်းအနားများဆောက်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ကျယ်ဝန်းသော အဆောက်အဦး၊ နေရာလိုအပ်လာပါသည်။ ထိုဆောက်အဦးသစ်ဖြစ်ဖို့ကို လည်းအားလုံးမှ ပူပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်။

"စည်းလုံး၊ ညီညာ အောင်ကြောင်းဖြာ" ဆိုသကဲ့သို့ အသင်းကြီး၏ အနာဂတ်ရည်မှန်းချက်များ အောင်မြင်စေရန် အသင်းဒါရိုက်တာများနှင့်အသင်းသားများ အားလုံး စည်းလုံးညီညာစွာဖြင့် ပူပေါင်းပါဝင်ဆောက်ရွက်မည်ဆိုပါက အသင်းကြီးရည်မှန်းချက်များ သေချာအောင်မြင်မှာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်မဂ်ဖိုလ်ကိုလည်း အတူတကွ ရယူကြမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်းကြီး  
ဇူလိုင်လ( ၁၉) ရက်- ၂၀၁၄